



ကရင်ဟတ္ထလှပမှု ဧည့်စုသံ့ ဧကယုဒ္ဓေလှပမှုရုံး ဧည့်ဇီဝိဇ္ဇာ
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက်၊ အောက်တိုဘာလ ၂၄ရက်မှ နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ် ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

| စဉ် | | ဖေဖော်ဝါရီ ၁ - အောက်တိုဘာလ ၂၃ရက် | အောက်တိုဘာလ ၂၄- နိုဝင်ဘာလ ၆ရက် | စုစုပေါင်း |
|-----|---|----------------------------------|--------------------------------|-------------|
| ၁ | အရပ်သားများ သတ်ဖြတ်ခံရခြင်း | ၂၈၁ | ၁ | ၂၈၂ |
| ၂ | အရပ်သားများ ဖမ်းဆီးခံရခြင်း | ၃၃၃ | | ၃၃၃ |
| ၃ | အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း | ၂၇၄ | ၁၆ | ၂၉၀ |
| ၄ | အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ | | | |
| | လွိုင်ကော်မြို့နယ် | ၉၆ | ၄ | ၁၀၀ |
| | ဒီးမော့ဆိုမြို့နယ် | ၄၀၉ | | ၄၀၉ |
| | ဖယ်ခုံမြို့နယ် | ၂၇၂ | | ၂၇၂ |
| | ဖရူဆိုမြို့နယ် | ၅၆ | | ၅၆ |
| | ဘောလခဲမြို့နယ် | ၂ | | ၂ |
| | ရှားတောမြို့နယ် | ၀ | ၁ | ၁ |
| ၅ | ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ | | | |
| | ဖရူဆိုမြို့နယ် | ၅၂၆ | | ၅၂၆ |
| | ဒီးမော့ဆိုမြို့နယ် | ၁၁၂၃ | | ၁၁၂၃ |
| | မယ်စွဲမြို့နယ် | ၇၈ | | ၇၈ |
| | ဖါးဆောင်းမြို့နယ် | ၁၅၂ | | ၁၅၂ |
| | ရှားတောမြို့နယ် | ၅၄ | | ၅၄ |
| | ဖယ်ခုံမြို့နယ် | ၆၄၈ | | ၆၄၈ |
| | ဘောလခဲမြို့နယ် | ၄၂ | | ၄၂ |
| | စုစုပေါင်းထုတ်ပယ်ခြင်း | ၂၆၂၃ | | ၂၆၂၃ |

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

| စဉ် | မြို့နယ် | ခန့်မှန်းဦးရေ အောက်တိုဘာလ ၂၃ ရက်နေ့ အထိ | IDPs အသစ် အောက်တိုဘာလ ၂၄ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက် | စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ |
|-----|-------------------|---|--|---------------------------------------|
| ၁ | လွိုင်ကော် | ၅၂၃၁၁ | | ၅၂၃၁၁ |
| ၂ | ဒီးမော့ဆို | ၇၈၂၆၅ | | ၇၈၂၆၅ |
| ၃ | ဖရူဆို | ၄၄၀၃ | | ၄၄၀၃ |
| ၄ | ဖါးဆောင်း | ၄၀၀၀ | | ၄၀၀၀ |
| ၅ | ဖယ်ခုံ | ၅၆၀၀၀ | | ၅၆၀၀၀ |
| ၆ | ရှားတော | ၂၃၉၅ | | ၂၃၉၅ |
| ၇ | မယ်စုံ | ၁၀၀၀ | | ၁၀၀၀ |
| ၈ | ဘောလခဲ | ၃၇၄၁ | | ၃၇၄၁ |
| | စုစုပေါင်း | ၂၀၂၁၁၅ | | ၂၀၂၁၁၅ |

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ အောက်တိုဘာလ(၂၄)ရက်မှ နိုဝင်ဘာလ(၆)ရက်၊ ၂၀၂၂ခုနှစ်



- စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများနှင့် နေအိမ်များပျက်စီးခြင်း

လွန်ခဲ့သည့် နှစ်ပတ်အတွင်း စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ်အတွင်း အရပ်သားများရှိရာသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေပြီး (အမျိုးသမီးနှင့် ကလေး) အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ စစ်ကောင်စီတပ်များသည် မိုးမြဲ-လွိုင်ကော်လမ်းမကြီးအား လုံခြုံစွာ ထိန်းချုပ်ထားနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၆ရက်၊ လွိုင်ကော်မြို့နယ်၊ ဝါရီကော့ကျေးရွာအတွင်း မနက် ၄ နာရီအချိန်ခန့်တွင် မိုးမြဲအခြေစိုက် ခမရ ၄၂၂တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် မိဘနှစ်ပါးနှင့် အသက် (၂၅)နှစ်အရွယ်သားဖြစ်သူ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ သည့်အပြင် ကျေးရွာအတွင်း အခြားတစ်နေရာတွင်လည်း လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိမှန်ခဲ့ပါသည်။ ထိုတရက်တည်းအတွင်း နေ့လည် ၁၂ ခွဲအချိန်ခန့် ပီကင်းကော့ကျေးရွာ၌ လက်နက်ကြီးကြောင့် စက်ဘီးစီးကစားနေသည့် အသက် (၅) နှစ်အရွယ် ကလေးတစ်ဦး ထိမှန်သေဆုံးခဲ့ရပြီး အနီးအနားတွင် ရှိသည့် ကလေး (၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ လက်နက်ကြီးကြောင့် ဝါရီကော့ကျေးရွာတွင် နေအိမ်နှစ်လုံးနှင့် ပီကင်းကော့ကျေးရွာတွင် နေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။

အောက်တိုဘာလ ၂၇ရက်၊ ရှားတောမြို့နယ်၊ ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို KA, KNDF B-14 တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲအပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ပွန်ချောင်းကျေးရွာရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။



စကစ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုန်းစုံရွာမှ နေအိမ်တစ်လုံးစီးလောက်ပျက်စီး



စကစလက်နက်ကြီးပစ်ခတ်မှုကြောင့် ပီကင်းကော့ကျေးရွာမှ ကလေးများ ထိခိုက်ဒဏ်ရာရ လွိုင်ကော်မြို့နယ်

အောက်တိုဘာလ ၂၉ရက်၊ မိုးမြဲ-လွိုင်ကော်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုနေ့ နေ့လည် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာနှင့် ဆောင်ကန်းကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားနေချိန် ဖြတ်သွားနေသည့် အရပ်သားတစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်ကော်မြို့နယ်၊ လင်ဖုံကြီးနှင့် ဝန်ပန်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ၁၂ လုံးနှင့်အထက် ပစတ်ခတ်မှုကြောင့် လင်ဖုံကြီးကျေးရွာရှိ ကိုယ်ဝန်အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ခင်ပွန်းသည်တို့နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဝန်ပန်ကျေးရွာမှ အမျိုးသား နှစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

နိုဝင်ဘာလ ၄ ရက်နေ့၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့လည် ၁၂ နာရီခန့်တွင် လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ် ကျေးရွာအတွင်း နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် (၄)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပါ မီးလောင်သွားခဲ့ပါသည်။ ဒဏ်ရာရရှိသူများမှာ- အသက် ၅၄ နှစ်ရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၂ နှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်သည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com